



ပိဏဂီဝကဏန္ဒိ

PIDAGING MAKA BANTANG

ဝေပိဏ္ဍဝိဂုဏ္ဍဝေမာဏ္ဍပိဏ္ဍိဏိဗ

AWIG-AWIG DESA ADAT SUMBERKIMA

ဗိုလ်မိဏ္ဍာ

MURDHA-CITTA.....

ပုဗေဗမ္မာဝေဒါ

PRATHAMAS SARGAH

ဟာကန္တိပိဏကုဏ္ဍ

ARAN LAN WAWIDANGAN DESA .....

ဒွိဗ္ဗမ္မာဝေဒါ

DWITYAS SARGAH

ပပိဏ္ဍကုဏ္ဍကမာဏိဏိဗ

PAMIKUKUH LAN PATITIS .....

တြိဗ္ဗမ္မာဝေဒါ

TRITIYAS SARGAH

မုဏ္ဍဟဟဟပဏ္ဍဗဏိ

SUKERTHA TATA PAKRAMAN.....

ပဏ္ဍဏိကမာဏိဏိဗ

Palet 1 Indik Krama .....

ပဏ္ဍဏိကမာဏိဏိဗ

Palet 2 Indik Prajuru .....

ပဏ္ဍဏိကမာဏိဏိဗ

Palet 3 Indik Kulkul .....

ပဏ္ဍဏိကမာဏိဏိဗ

Palet 4 Indik Paruman.....

ပဏ္ဍဏိကမာဏိဏိဗ

Palet 5 Indik Druwen Desa .....

စတုရ်မေ့သဲကရ

CATURTHAS SARGAH

ပဌတိ၊ ၂၆၊ ပကာဠုဒ္ဒကဉ္စ

Palet 6 Panyanggran Banjar .....

မုက္ခတတတတတတ

SUKERTHA TATA AGAMA .....

ပဌတိ၊ ၂၇၊ ဟိန္ဒိ၊ ဣပယုက္က

Palet 1 Indik Dewa Yadnya .....

ပဌတိ၊ ၂၈၊ ဟိန္ဒိ၊ ဣပယုက္က

Palet 2 Indik Rsi Yadnya .....

ပဌတိ၊ ၂၉၊ ဟိန္ဒိ၊ ဣပယုက္က

Palet 3 Indik Pitra Yadnya .....

ပဌတိ၊ ၃၀၊ ဟိန္ဒိ၊ ဣပယုက္က

Palet 4 Indik Manusa Yadnya .....

ပဌတိ၊ ၃၁၊ ဟိန္ဒိ၊ ဣပယုက္က

Palet 5 Indik Bhuta Yadnya .....

ပဌတိ၊ ၃၂၊ မေ့သဲကရ

PANCAMAS SARGAH

မုက္ခတတတတတတ

SUKERTHA TATA PAWONGAN .....

ပဌတိ၊ ၃၃၊ ဟိန္ဒိ၊ ဣပယုက္က

Palet 1 Indik Pawiwahan .....

ပဌတိ၊ ၃၄၊ ဟိန္ဒိ၊ ဣပယုက္က

Palet 2 Indik Nyapihan .....

ပဌတိ၊ ၃၅၊ ဟိန္ဒိ၊ ဣပယုက္က

Palet 3 Indik Sentana .....

မဃုမ္ဘာကော  
SASTHAS SARGAH

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 4 Indik Warisan.....

မုက္ခမုက္ခမုက္ခပဏ္ဍိတမိဃကါ

SUKERTHA TATA PALEMAHAN .....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမ

Palet 1 Indik Bhaya.....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ  
ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 2 Indik Karang, Tegal, Carik .....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 3 Indik Pepayonan.....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 4 Indik Wewalungan.....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 5 Indik Wewangunan .....

မိဃကါမိဃကါမိဃကါ

မဃုမ္ဘာကော  
SAPTAMAS SARGAH

WICARA LAN PAMINDANDA.....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 1 Indik Wicara.....

ပဏ္ဍိတၤ၁၃၁ၤ ဟိန္ဒိန္ဒြာမိဃကါ

Palet 2 Indik Pamidanda .....

မဃုမ္ဘာကော  
ASTAMAS SARGAH

မိဃကါမိဃကါမိဃကါ

NGUWAH-NGUWUHIN AWIG-AWIG ..

ନାମମାସ ସାର୍ଗାହ

NAWAMAS SARGAH

ସାମାପ୍ତ

SAMAPTA .....

မုရုသမိဇ္ဇာ

MURDHA-CITTA

ဣဒမိဗျေဗန္ဓုကဗမိဇ္ဇါ

Om Awighnam Astu Nama Siddham

ဗလကပကျာနိဟမ္ပိနိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ကုပဗန္ဓိနိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban Krama

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Desa rawuhing kulawarga pawongannia. Desane keanggehang Bhuwana

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Agung pawongannia soang-soang pinaka Bhuwana Alit.

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Sotaning Bhuwana Agung, desane wantah pawakan Bhuwana maurip

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

jangkep saha Tri Hita Karana luire :

ဟေဗုဒ္ဓါသိဟျိပိဇိပဗေ

ha. Parhyangan, sahananing kahyangan, panyiwian desa genah ngarcana

ကျာဗန္ဓိပိဗေဝကကျဟေဗုဒ္ဓါသိဟျိပိဇိပဗေ

Ida Sanghyang Parama Wisesa, maka jiwatman desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,

ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

mawanan desane sida molah maprawerti.

Adung patemoning Bhuwana kalih, malarapan Canti Jagathita,

Adung patemoning Bhuwana kalih, malarapan Canti Jagathita,

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.

Om Santi, Santi, Santi Om

Om Santi, Santi, Santi Om







# ပုဂံသီလ

## Pawos 3

ပျီပရိရိဂ္ဂုဏ်အစား

Luir Patitis Desa Adat :

ဣန္ဒြေပျီပရိရိဂ္ဂုဏ်အစား

(1) Ngukuhang miwah ngarajegang Agama Hindu

ဣန္ဒြေပျီပရိရိဂ္ဂုဏ်အစား

(2) Nginggilang tata prawertine Maagama.

ဣန္ဒြေပျီပရိရိဂ္ဂုဏ်အစား

(3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

ဣန္ဒြေပျီပရိရိဂ္ဂုဏ်အစား

(4) Ngajegang Kasukertan Saraja Druwening Desa miwah Druwening

ပုဂံသီလ

Pawongan sami.

កញ្ចប់

ហុកហាសិ ១១

Pawos 5

គ្រូហុកហាសិ ១១ ភ្នំពេញ

Krama Desa manut Dresta wantah Kuuban.

ហុកហាសិ ១២

Pawos 6

កាវិប៊ិទ្រាហាសិ ១២ ភ្នំពេញ

Kawit dados Krama Desa lan Panemayan tedun makrama desa :

កាវិប៊ិទ្រាហាសិ ១២ ភ្នំពេញ

(1) Kawit dados krama desa :

ហា ១ កាវិប៊ិទ្រាហាសិ ១២ ភ្នំពេញ

ha. Mawiwit sangkaning sampun jumenek ring Desa Adat Druwene.

កា ១ កាវិប៊ិទ្រាហាសិ ១២ ភ្នំពេញ

na. Mawiwit sangkaning Pawiwahan.

សា ១ កាវិប៊ិទ្រាហាសិ ១២ ភ្នំពេញ

ca. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

ហុកហាសិ ១២ ភ្នំពេញ

Desa Adat, Patilar saking Rahayu saha makta Likita



ပာပဝါ

Pawos 7

ဟေ့ဟေ့ကွေ့ယာသး

Tategenan Krama Desa :

၇။မဟာကွေ့ယာသးမိခါနိနိကွေ့ဟေ့ဟေ့ကွေ့ယာသး

(1) Sahanan Krama Desa sami kakeninin Tategenan (Paturunan,

ပဟ်ပာသးကွေ့ယာသးကွေ့ယာသးကွေ့ယာသး

Papeson lan Ayahan ) mamungkul Manut Dresta lan Pararem.

၈။ကျွေးပကောသးကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

(2) Krama Panyada keni urunan atenga / saparo saking urunan ngarep.

၉။မဟာကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

(3) Sahananing Krama Tamiu lan Tamiiu keni Tategenan

ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

Manut Dresta lan Pararem.

၁၀။ပဟ်ပာသးကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

(4) Parikrama nganinin Indik Tategenan Krama Desa Manut Dresta lan

ပဟ်ပာသး

Pararem.

၁၁။ပဟ်ပာသးကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

(5) Prade rikalaning ngayah wenten sinalih tunggil krama matinggal

မဟာကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့ကွေ့ဟေ့ဟေ့

Sadereng puput karya wenang krama punika keni Pamidanda



မၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

ca. Sangkaning keni Gering utawi Sungkan tan mresidayang nambanin

တူၤတူၤမၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

(3) Ngampel matesges nutug ayahan antuk arta ( Jinah ) akehnyane

မၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

Manut Dresta lan Pararem Santukan magenah ring Dura Desa

မၢၢ်မၢၢ်နီၤနီၤ

Pawos 9

မ့ၣ်ပိၤမ့ၣ်ပိၤမ့ၣ်ပိၤ

Swadharmaning Krama Desa :

တူၤတူၤမၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

(1) Anut Satinut ring daging Awig-awig miwah Pararem-pararem.

တူၤတူၤမၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

(2) Nyanggra indik bebecikane ring desa rawuhing prabeyan ipun

မၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

Manut pararem.

တူၤတူၤမၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

(3) Krama Desa sane madruwe Oka sampun Mayusa Telulas Warsa

မၢၢ်မၢၢ်နီၤနီၤဂီၢ်ဂီၢ်ဟံၣ်ပိၤမ့ၣ်တူၤတူၤမိၤမိၤနီၤနီၤ

Patut masadok ring Prajuru ngelantur mangda ngranjing dados

အင်္ဂါ့ဆီကောဟူ၍

Angga Sekaa Truna.

၁။ ဟူ၍ အင်္ဂါ့ဆီကောဟူ၍

(4) Patut nguningayang ring Kelian Desa prade :

ဟူ၍ မာဏှာဟူ၍ အင်္ဂါ့ဆီကောဟူ၍

ha. Madue oka embas.

ကောဟူ၍ အင်္ဂါ့ဆီကောဟူ၍

na. Kapiulangan seda.

မာဏှာဟူ၍ အင်္ဂါ့ဆီကောဟူ၍

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

ကောဟူ၍ အင်္ဂါ့ဆီကောဟူ၍

ra. Kapanca Bhaya.

ကောဟူ၍ အင်္ဂါ့ဆီကောဟူ၍

ka. Okane kaambil / ngambil rabi (mawiwaha)

မာဏှာဟူ၍ အင်္ဂါ့ဆီကောဟူ၍

da. Palas marabi.

ဟူ၍ အင်္ဂါ့ဆီကောဟူ၍

ta. Ngawangun prade mamurug wenang keni pamidanda

မာဏှာဟူ၍ အင်္ဂါ့ဆီကောဟူ၍

manut Pararem.

မာဏှာဟူ၍ အင်္ဂါ့ဆီကောဟူ၍

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning



ပုဂံသဒ္ဒါ

Pawos 11

ပုဂံသဒ္ဒါသုစာသတ်ပျို့ကား

Wusan dados Krama desa luwire:

၃။ ပုဂံသး

(1) Prade :

၃။ ဂမသး

ha. Seda.

၃။ သက္ကလိပိရကမ္မကဝါးသက္ကလိပိရကမ္မကဝါးသတ်ပျို့

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun  
ကရုဏာသိကရိပုဂံသတ်ပျို့

kalokika ring Paruman..

၃။ ကရုဏာသိကရိပုဂံသတ်ပျို့သတ်ပျို့

(2) Kanorayang duaning tan prasida ngesehin solah maprawerti  
သတ်ပျို့သတ်ပျို့သတ်ပျို့သတ်ပျို့သတ်ပျို့

setata mamurug Awig-Awig utawi sahanan duracara lianan

သတ်ပျို့သတ်ပျို့သတ်ပျို့သတ်ပျို့

saha sampun kalokika ring Paruman.

၃။ သိက္ခာသတ်ပျို့

(3) Ninggal Agama Hindu.

၃။ သိက္ခာသတ်ပျို့

(4) Sang wusan makrama :

ဟ။ ဧကန်စွာ ကသာ ဝိဒုပဒုပဟာ နါ ဣဂ္ဂဟာ ဣဇာ ဝိပဒု

ha. Tan wenten polih pah-pahan Druwen Desa miwah  
ကကွဲ။

Banjar.

က။ ဗျုဗျဟံ ဗျဟံ ဝိဗျဟံ ဝိဂ္ဂဟာ ဣဇာ ဝိပဒု။

na. Muputang utang piutang ring Desa lan Banjar.

ဆ။ ဧကန်စွာ ဝိဒုပဒုပဟာ ဣဇာ ဝိပဒု။

ca. Tan polih pasayuban Kasukertan.

ဃ။ ဧကန်စွာ ဣဇာ ဝိပဒုပဟာ ဣဇာ ဝိပဒု။

da. Kadadosang Ngeseng layon ring Setra sajabaning Krama

ဟိန္ဒူ ဣဇာ ဝိပဒုပဟာ ဣဇာ ဝိပဒု။

Inucap kakeninin Panukun Setra akehnyane

ဃာနုဇာ ဝိပဒုပဟာ။

manut Pararem.

၃။ ကပဏ္ဍိတဗျုဗျဟံ ဝိပဒုပဟာ။

(3) Kapatutan Krama Tamiu lan Tamiu :

ဟ။ ကပဏ္ဍိတဗျုဗျဟံ ဝိပဒုပဟာ ဣဇာ ဝိပဒု။

ha. Krama Tamiu patut madana punia ring Banjar / Desa

ဃာနုဇာ ဝိပဒုပဟာ။

Manut Pararem.

က။ ကပဏ္ဍိတဗျုဗျဟံ ဝိပဒုပဟာ ဣဇာ ဝိပဒု။

na. Krama Tamiu patut polih patias marupa pitulung ring

မၢၢ်ဗျၢၣ်ကိၣ်ကၢၣ်တၢ်နွၢ်ပၢၣ်တၢ်သး။

sajroning katiben Kapanca Bhaya.

မၢၢ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

ca. Tamiu patut nyungkemin tur nginutin sahananing paridabdab

မိၣ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

miwah kahanan Desa Adat manut ring daging Awig-

မိၣ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

Awig miwah Pararem.

မၢၢ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

(5) Krama Desa sane Tan Keni Pamargin Ayah –ayahan, Paturunan

မိၣ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

Lan Kekenan miwah Ududan Manut Dresta lan Pararem sane

မၢၢ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

Sampun sajangkepnyane kaunggahang ring Pararem Panyahcah

မိၣ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်တၢ်ကၢၣ်တၢ်ပၣ်ပၣ်

Awig.

ပဉ္စမိယော

Palet 2

ဟိန္ဒိရာဂျူ

Indik Prajuru

ပုဘဝါ

Pawos 12

ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

(1) Desa Adat Puniki kaenter olih Kelian Desa Adat.

ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

(2) Banjar Adat kaenter olih Kelian Banjar Adat.

ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

(3) Kaadegang malarapan antuk pamilihan olih parumannya soang-  
ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

soang nyabran Limang Warsa, sajaba wenten parindikan teos tur  
အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

dados kapilih malih .

၃။ ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

(4) Kelian Desa Adat patut :

ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

ha. Kadegang manut Dresta lan Pararem .

ကံၤကွၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်အဃၢ်

na. Maduluran Dewa Saksi ring Pura Kahyangan Desa.





ပာဝါဒ

Pawos 14

၈။ မွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

(1) Swadarmaning Kelian Desa Adat luire :

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

ha. Ngenterang pelaksanaan sadaging Awig-Awig miwah pararem

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

Desa .

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

kasukertan antuk patitis.

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

ra. Maka duta matemuang baos ring sapa sira ugi.

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

Desa adat.

၉။ ကွဲဝဲလိင်္ဂါလိပာၣ်ကွဲဝဲဒါဒါလိၣ်ပျိၣ်ကး

da. Swadharma lan Patias soang –soang Prajuru Desa ,





ဟ။ ။ မသကလကျွန္တိကဟူနိ။

ha. Seda lan sungkan menahun.

က။ ။ ကာကဝံသျှိနိဟိဝိပယဲဂိယကပိနိလံလေ။ ။

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

ခ။ ။ ဝိဇ္ဇာနိပကယုကန္တုဖာဝိပိန္နဲကမ္ဘာ

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

မမယုန္တုကလိကိပကယုနိ။

sasampun kalokika ring Paruman.

ဣ။ ။ ကာကဝံသျှိဖာဝိဇ္ဇာနိပကမ္ဘာကမ္ဘာ

(2) Nganorayang utawi ngentosin Prajuru patut sajeroning

ပကယုနိကမ္ဘာကမ္ဘာကမ္ဘာ

Paruman tur kaingkupin antuk krama desa.

ဣ။ ။ ဝိဇ္ဇာနိပကမ္ဘာကမ္ဘာကမ္ဘာ

(3) Magingsir genah Kadura desa.

၁။ ။ ဝိဇ္ဇာနိပကမ္ဘာကမ္ဘာကမ္ဘာ

(4) Ri Sajroning Prajuru Desa ngamargiang sahaning Parikrama ring

ကမ္ဘာကမ္ဘာကမ္ဘာကမ္ဘာကမ္ဘာ

Desa Adat pamekas nganinin Indik Tri Hita Karana patut Kawantu

ဣ။ ။ ကာကဝံသျှိပကယုနိကမ္ဘာကမ္ဘာ

Tur karombo olah Para Kelian Banjar Adat, Para

နိပကမ္ဘာကမ္ဘာကမ္ဘာကမ္ဘာ

Kelian Sekaa miwah Para Manggala Desa Manut Dresta lan Pararem.

ပုဗ္ဗဗျူဟာ

Palet 3

ဟိန္ဒိန္ဒရီ

Indik Kulkul

ပုဝါပုဝါ

Pawos 17

က။ ကျွန်ုပ်တို့ ပြောသော အမည်များမှာ :

(1) Kulkul ring Desa Adat luire :

ဟ။ ကျွန်ုပ်တို့

ha. Kulkul Desa.

က။ ကျွန်ုပ်တို့ ကွဲပြားစွာ ပြောသော အမည်များ

na. Kulkul Banjar lan Tempekan.

ဆ။ ကျွန်ုပ်တို့ ကမ်းခြေ

ca.. Kulkul Sekaa - Sekaa.

ဗျူဟာများ၏ ပုံစံနှင့် ကွဲပြားစွာ ပြောသော အမည်များကို ဖော်ပြပါသည်။

(2) Tabuh Tatepakan lan Tengeran Kulkul Desa manut Dresta lan Pararem

မာကမပျူဟာ ပုံစံနှင့် ကွဲပြားစွာ ပြောသော အမည်များကို ဖော်ပြပါသည်။

sane sampun kapastikayang saha sampun sajangkepnyane kaunggang

ဂိုဏ်း၏ ပုံစံနှင့် ကွဲပြားစွာ ပြောသော အမည်များကို ဖော်ပြပါသည်။

ring Likita Pararem Panyahcah Awig.

ပာဝေါကဗျာ

Pawos 18

က။ ကျွန်ုပ်တို့၏ နေရာမှာ နေရာမှာ နေရာမှာ နေရာမှာ

- (1) Kulkul Desa tan wenang katepak yening tan sangkaning  
ပိတုသုပ္ပဗျာဒါနာပဒေသနာတိတိကန္တပက္ခန္ဓာမ။

Pituduh Prajuru Desa, sajawaning tengeran Kapancabhaya.

ဤ။ သိင်္ဂါပဒေသနာတိတိပိတုသုပ္ပဗျာဒါနာပဒေသနာတိတိကန္တပက္ခန္ဓာမ။

- (2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga  
ပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာ

Maka buatan panepake, yan tan sapunika wenang sang mamurug

ကမ္မဗျာဒါနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာ

kadanda manut pararem.

ဤ။ ကျွန်ုပ်တို့၏ နေရာမှာ နေရာမှာ နေရာမှာ နေရာမှာ

- (3) Kulkul Sekaa-Sekaa, samalih Kulkul Pondokan tan kalugra  
ကသိင်္ဂါပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာ

nyawerin (matchin) Sukat Kulkul Desa, prade mamurug wenang

ကမ္မဗျာဒါနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာပဒေသနာ

Kadanda Manut Pararem.







အဝိဇ္ဇာဝိဇာ

Awig-awig.

ပာဝေါဗျာ

Pawos 21

၁။ သက္ကတပဏ္ဍိတပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

(1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa  
ကျေးရွာ

kapungkur.

၂။ သက္ကတပဏ္ဍိတပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

(2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan  
သက္ကတပဏ္ဍိတပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

sedereng kaingkupin antuk krama desa.

၃။ ပထမဦးဆုံးသက္ကတပဏ္ဍိတပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

(3) Pamutus sangkepan prajuru desa ngwetuang paswara, maka  
ပထမဦးဆုံးသက္ကတပဏ္ဍိတပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

Pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem  
ကျေးရွာအဖွဲ့အစည်းအဖွဲ့ဝင်များအား

krama desa.

ပဏ္ဍိတ ၁၅၁

Palet 5

ဟိန္ဒူ၏ ဗြဟ္မဗာဒ်

Indik Druwen Desa

ပာဝေါ ၂၂

Pawos 22

ဗြဟ္မဗာဒ်အေဒါဒါရ်အိဂ်ဂ်

Druwen Desa Adat sakadi ring sor :

ဗြဟ္မဗာဒ်အေဒါဒါရ်အိဂ်ဂ်

(1) Parahyangan Desa : Pura Desa, Pura Segara lan Pura Dalem, Pura

ဟေယုဒါရ်အိဂ်ဂ်

Taman Desa, lan Pura Taman Sudhamala

ဗြဟ္မဗာဒ်အေဒါဒါရ်အိဂ်ဂ်

(2) Bale Desa.

ဗြဟ္မဗာဒ်အေဒါဒါရ်အိဂ်ဂ်

(3) Setra Palemahan makadi Setra Pangarep lan Setra Pakingsan

ဟေယုဒါရ်အိဂ်ဂ်

Manut Paingkupan babaos Desa Adat Sumberkima sareng

ဗြဟ္မဗာဒ်အေဒါဒါရ်အိဂ်ဂ်

Desa Adat Pejarakan ( Mungguh ring Likita Lepihan sane

ဟေယုဒါရ်အိဂ်ဂ်

sampun Pastika ).

3. Lembaga Peringkat Desa

(4) Lembaga Perkreditan Desa.

4. Bantu Guru Wisesa Murdhaning Jagat Bali ngawit

(5) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

5. Bantu Guru Wisesa Murdhaning Jagat Bali ngawit

Warsa 2001 ngantos Warsane mangkin.

6. Druwen Desa siosan sajangkepniane sampun kaunggahang ring

(6) Druwen Desa siosan sajangkepniane sampun kaunggahang ring

Pararem Panyahcah Awig.

Pararem Panyahcah Awig.

Nganinin Indik Akch lan Jimbar kawentenan Druwen Desa sajangkep

Nganinin Indik Akch lan Jimbar kawentenan Druwen Desa sajangkep

Nyane sampun kaunggahang ring Pararem Panyahcah Awig.

Nyane sampun kaunggahang ring Pararem Panyahcah Awig.

Pararem Panyahcah Awig.

Pararem Panyahcah Awig.

Urunan saking Krama Desa

Urunan saking Krama Desa

Urunan saking Krama Desa

(1) Urunan saking Krama Desa

ក្នុង បរិសុទ្ធសាស្ត្រ ភិក្ខុបិណ្ឌ

(2) Paican saking Guru Wisesa

ក្នុង សន្តិសុខបូជានុស្សនា ភិក្ខុបិណ្ឌ

(3) Saking Dana Punia Krama Desa/Umat.

៣ បុណ្យបិណ្ឌ

(4) Upacara Pawiwahan.

១ ភិក្ខុភោជនសុទ្ធសាស្ត្រ ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ

(5) Dedosan saking krama sane sisip manut Pararem.

៤ សន្តិសុខបូជានុស្សនា

(6) Saking LPD.

៧ បរិសុទ្ធសាស្ត្រ ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ

(7) Paica-paica sane teosan sane patut.

៥ បិណ្ឌបិណ្ឌ ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ

(8) Pioli-oliha desa kaanggan prabea ngaci-aci Parhyangan

ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ

Desa utawi kaanggan prabea wawangunan Pura ring desa.

បុណ្យបិណ្ឌ

៧ បុណ្យបិណ្ឌ ភិក្ខុបិណ្ឌ ភិក្ខុបិណ្ឌ

(1) Prajuru Desa wenang ngetangang Druwen desa

၅။ ကာဗျကမာမဏ္ဍိပ်နပျဉ္ဇေပဏီဗျာဗျာပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

parindik munjuk lungsuring krama miwah padruwen desa

၆။ မကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

(3) Sakaluwiring druwen desa patut wenten ilikitannya.

၇။ ဗဟုကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

antuk krama desa.

၈။ ဗဟုကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

ဗဟုကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

Dados druwen Krama Newek.

၉။ ပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

(6) Indik Tata Titi risaroning Sewa utawi Nyewa tanah, Ngontrakang

ပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

Palemahan Desa Adat Manut Dresta lan Pararem.

၁၀။ ပဏ္ဍိပ်ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

(7) Indik Tata Titi Kawentenan lan Pamargin LPD sampun

ကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍကဏ္ဍ

Kaunggahang Ring AD/ ART LPD.

ꦏꦸꦮ

ꦱꦗꦫꦺꦤꦶꦁꦤꦒꦺꦠꦁꦁꦢꦫꦸꦮꦺꦤ꧀ꦢꦺꦱꦏꦺꦭꦤꦁꦔꦮꦶꦁꦁꦤꦶꦁꦥꦠꦸꦠꦩꦤꦸꦠ

(8) Sajroning ngetangang Druwen Desa lan ngawigunayang patut manut

ꦢꦫꦸꦮꦺꦤ꧀ꦢꦺꦱꦏꦺꦭꦤꦁꦔꦮꦶꦁꦁꦤꦶꦁꦥꦠꦸꦠꦩꦤꦸꦠ

Dresta lan Pararem.

ꦥꦏꦺꦠꦺꦠꦺꦠ

Palet 6

ꦥꦤꦶꦲꦁꦁꦫꦤꦠꦗꦫ

Panyanggran Banjar

ꦥꦮꦺꦴꦱꦺꦴ

Pawos 25

ꦏꦫꦩꦤꦺꦴꦫꦺꦤꦶꦁꦤꦁꦔꦮꦺꦠꦁꦁꦢꦫꦸꦮꦺꦤ꧀ꦢꦺꦱꦏꦺꦭꦤꦁꦔꦮꦶꦁꦁꦤꦶꦁꦥꦠꦸꦠꦩꦤꦸꦠ

Krama Desa rikala ngawentenang Karya Suka Duka patut kasanggra antuk

ꦏꦫꦩꦤꦺꦴꦫꦺꦤꦶꦁꦤꦁꦔꦮꦺꦠꦁꦁꦢꦫꦸꦮꦺꦤ꧀ꦢꦺꦱꦏꦺꦭꦤꦁꦔꦮꦶꦁꦁꦤꦶꦁꦥꦠꦸꦠꦩꦤꦸꦠ

Banjar manut pinunas Sang mayadnya.

ສາຕູຣທສາຣາກ

CATURTHAS SARGAH

ສຸກຣຕາທາຕາອາກາ

SUKERTA TATA AGAMA

ບາເຕຣີ

Palet 1

ບິກຊິກຊາບພາ

Indik Dewa Yadnya

ບາບາສາ

Pawos 26

ທ່າບຸກບາກິປຸກຊາວິທາກຊາລາອາທາທິປຸກກະ

(1) Pura Panyiwian sawidangan Desa Adat luire :

ທ່າບຸກກາບຸກກຊິກາລາທາທິປຸກກະ

ha. Pura Kahyangan Tiga :

ທ່າບຸກກາລາ

1. Pura Desa.

ທ່າບຸກສາດາ

2. Pura Segara.

ທ່າບຸກກາຕາ

3. Pura Dalem.

ທ່າບຸກກາບຸກກຊິກາລາ

na. Pura Kahyangan Desa :











ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

(1) Pamangku kagentosin riantukan :

ໜ້າ ບຸກຄົນ

ha. Seda

ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

ນິມະຍາ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

risampun Kalokika ring Paruman.

ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda

ຍາ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

Manut pararem, saha ngawaliang prabea pawintenan pecak.

ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

ra. Prade Marabi malih patut Nyepuhin Raga.

ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

ka. Sampun Madwijati.

ໜ້າ ບຸກຄົນ ທີ່ ຈຳນວນ ສິນ ທີ່ ບາງ ບາລາປາຍ

(2) Tata cara Ngadegang lan Ngusanang Pamangku manut Dresta lan

ໜ້າ ບຸກຄົນ

Pararem.



ဝဿမ္မိဗ္ဗိယသမ္မာပုဂ္ဂိုလ်တို့၏။

manut sekadi Pasuaran Guru Wisesa sane kamanggehang.

က။ သဘာဝဘာဝအရပုဂ္ဂိုလ်တို့၏။

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

ဣ။ ပရိသတ်တို့၏။

(2) Parikrama nganinin Indik Cuntaka lan Sengker Cuntaka mangda

ကရုဏာရှိစွာလုပ်ဆောင်ပေးရမည်။

Nganutin Dresta lan Pararem miwah Sastra Agama.

ဣ။ ပြုစုရေးရာများကို။

(3) Pratingkahe tan wenang ring Pura :

ဟ။ စည်းမျဉ်းစည်းကမ်းများ။

ha. Masumpah (cor), sajabaning pituduh Prajuru Desa

က။ စည်းကမ်းများ။

na. Miyegan, Masesenangan, Makolem dados asiki

လမ်းညွှန်စာတမ်းများ။

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

မ။ ဗျူဟာစာတမ်းများ။

ca. Mungghah tedun Palinggih sajabaning pituduh Prajuru.

ဒ။ မိမိတို့၏။

(4) Sang mamurug kecap ring ajeng, keni pamidanda manut pararem

စည်းကမ်းများ။

miwah pamerayascita sapatutnya.





မာကဟူၣ်ကရုဟူၣ်မိခိခိနွံယက။

Manut Akeh utawi kidik karyane.

က။မခိခိၣ်ကွဲကွဲပိခိပုပုမိခိနွံယကဟူၣ်မိခိခိနွံယက။

(3) Saking Teleb mapiserep Pawisik lan Pustaka Suci maka ageman

ပမာကွဲမိခိခိနွံယကဟူၣ်မိခိခိနွံယက။

Pamangku miwah Ida Sulinggih.

ပမာကွဲမိခိခိနွံယက

Palet 3

မိခိခိနွံယကဟူၣ်မိခိခိနွံယက

Indik Pitra Yadnya

ပမာကွဲမိခိခိနွံယက

Pawos 31

မာကဟူၣ်ကရုဟူၣ်မိခိခိနွံယက

Dudonan pamargin Pitra yadnya :

က။ပမာကွဲမိခိခိနွံယကဟူၣ်မိခိခိနွံယက

(1) Pangupakaran sang kalayu sekar :

မာ။မာကွဲမိခိခိနွံယကဟူၣ်မိခိခိနွံယက

ha. Antuk mendem utawi ngeseng, makacihna makingsan ring



រិសិលិហាគ្រូពេ

ring Kelian Desa.

គាញពិភ្នំមកៗរាវយ្យាមាត់ហាហាហាហាហា

na. Ngaturing Krama ngrombo makarya eteh-ete

ទេត្រាស្យូហ្វហាសាហ្វូរិសាពោធិ្យមសាសិដ្ឋាគិ

Jantos Puput Saha Kadulurin panyambroma sakasidan.

សាញមាម្យុហាហាសាហ្វូរិសាពោធិ្យមសាសិដ្ឋាគិ

ca. Krama Tamiu dados nganggen Setra, sesampun nawur Panukun

សាញមាម្យុហាហាសាហ្វូរិសាពោធិ្យមសាសិដ្ឋាគិ

Setra Manut Pararem miwah Dresta.

ញាម្យុមាត់រិសិលិហាគ្រូពេ :

(2) Swadarmaning Kelian Desa :

ហាញរិសិលិហាគ្រូពេមាត់រិសិលិហាគ្រូពេ

ha. Kelian Desa maritatas pamargin sang kaduhkitan, napike

បសាសិដ្ឋាគិព្យាសិភ្នំមាត់រិសិលិហាគ្រូពេ

Pacang Kapendem , makingsan riin utawi lantur kaabenang.

គាញប្រាហាសាហ្វូរិសាពោធិ្យមសាសិដ្ឋាគិ

na. Prade kageseng raris kawentenang kulkul pamitau

ហាញរិសិលិហាគ្រូពេមាត់រិសិលិហាគ្រូពេ

Olih Kelian Banjar /Tempek.

សាញប្រាហាសាហ្វូរិសាពោធិ្យមសាសិដ្ឋាគិ

ca. Panyanggran Desa selanturnya jantos puput.

၉။ ဟေ့နွဲတိလဗ္ဗတုမဂါလကွဲတိဟကွဲလကပိမ္မိကဟိက

(3) Tan kengin ngalelet langkungan ring Abulan Pitung Rahina

သလေပခိကုပန္တိကပင်ကကကွကကဟဟဟကကွကခိကိလိဟကွကွ

Sajawaning Wnten Pagebagan lan Paetangan saking Kelian Banjar

လကပုကွကကကကကကကကကကပုဗျါ။

Lan Prajuru Desa manut Pararem.

၁။ ဟေ့နွဲလျဗ္ဗး

(4) Tan Kalugra :

ဟ။ ခိကိပိကိကိ။

ha. Nginepang Bangbang.

က။ ဗခိကွကခါကိခိခိကိကလေးခိဗျဗျဗျကွကွကလကကကကကကကကါ

na. Makingsan /Ngeseng rikala : Semut Sadulur, Kala Gotongan,

ပကကပု

Pasah , Puja wali ring Kahyangan Desa, Rarahinan minekadi

ပုပုခိပုပုကကကကကကကကကကကကကကကကကကကကကကကကကကကကက

Purwani, Purnama, Tilem, Kliwon, Tumpek, Tungleh

ကွကွကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

Buda Wage , Anggarkasih, Saraswati Lan Nyepi, Pakirim,

ပကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

Pamagpag, Tanggal/ Panglong Ping Pat Belas lan Kekeran Desa

သကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

Sane sampun kapastikayang Manut Pararem.



၁။ သူတို့ကား နှစ်ယောက်ပါပေ။

ca. Cuntaka antuk Ngembasang Putra.

၂။ သူတို့ကား နှစ်ယောက်ပါပေ။

ka. Cuntaka antuk Karuron.

၃။ သူတို့ကား နှစ်ယောက်ပါပေ။

ka. Cuntaka antuk Pawiwahan.

၄။ သူတို့ကား နှစ်ယောက်ပါပေ။

da. Cuntaka antuk Gamyamana.

၅။ သူတို့ကား နှစ်ယောက်ပါပေ။

ta. Cuntaka antuk Salah Timpal.

၆။ သူတို့ကား နှစ်ယောက်ပါပေ။

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ပကျာ်ကော့ပာ်ခွဲပိမိမိမာ်။

pabiakawoanan tur pawidi widana.

၇။ သူတို့ကား နှစ်ယောက်ပါပေ။

la. Cuntaka antuk Mamitra ngalang.

၈။ သူတို့ကား နှစ်ယောက်ပါပေ။

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

မာ်ပကျာ်ကော့ပာ်ခွဲပိမိမိမာ်။

Maupakara pabiakawon tur pawidi widana.

၉။ သူတို့ကား နှစ်ယောက်ပါပေ။

(2) Sengker cuntaka manut kawentenannia :

ហា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

ha. Cuntaka kalayu sekaran manut dresta lan pararem.

នា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

na. Cuntaka ngraja swala, sasampun makramas.

សា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

សាហាបូមិសាហាបូមិសាហាបូមិ ॥

sane Lanang sasampun kepus pungsed.

រា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

កា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

ដា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

da. Cuntaka gamia gamana, cuntakania ngantos sesampune

កាហាបូមិសាហាបូមិសាហាបូមិ ॥

Kapalasang saha kamargiang Pamrayascita manut dresta.

តា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

ta. Cuntaka Salah Timpal kapuputang sakadi ring Agama Hindu tur

កាហាបូមិសាហាបូមិសាហាបូមិ ॥

Kamanggala olih Kelian Desa manut Dresta lan Pararem.

សា ॥ សូត្រាតារាណយ្យនិរាវាត្រាត្រាយោលកាហាបូមិ ॥

sa. Sengker Cuntaka sane seosan manut Dresta lan Pararem.

ក្រឹត្យសម្រាប់ការងារសង្គម

(3) Sane Katiben Cuntaka :

ហា កាលយូ សេករណ៍ កាបដេមណ៍ កាកុនតាកណ៍ កុលវារ៉ាណ៍ កុលវារ៉ាណ៍

ha. Kalayu Sekaran/Kapademan sane Kacuntakan Kulawargannyane  
សាកុបិកេមូហិ បដាយណ៍ កុលវារ៉ាណ៍ កុលវារ៉ាណ៍ កុលវារ៉ាណ៍

Sane Pengarep, Padadyan/Kulawarga Padadyan ring wewidangan  
កុលវារ៉ាណ៍

Desa.

គា ក្រេនយូ សាកុនតាកណ៍ សាកុនតាកណ៍ កុលវារ៉ាណ៍

na. Ngraja Swala sane Kacuntakan, Sang sane Ngraja Swala.

សាកុនតាកណ៍ កុលវារ៉ាណ៍ កុលវារ៉ាណ៍ កុលវារ៉ាណ៍

ca. Ngembasang Putra sane Kacuntakan Kulawargannya sane

កេមូហិ បដាយណ៍ កុលវារ៉ាណ៍

Ngembasang Putra Lanang wiadin Istri.

រា បដាយណ៍ កាកុនតាកណ៍ កាកុនតាកណ៍ កាកុនតាកណ៍

ra. Pawiwahan sane Kacuntakan Sang Kaupakara Pawiwahan Lanang

កេមូហិ

Istri.

គា កាកុនតាកណ៍ កាកុនតាកណ៍ កាកុនតាកណ៍ កាកុនតាកណ៍

ka. Karuron sane Kacuntakan Kulawargannya Lanang wiadin Istri.

ដា កាកុនតាកណ៍ កាកុនតាកណ៍ កាកុនតាកណ៍ កាកុនតាកណ៍

da. Gamia Gamana sane kacuntakan Sang sane Ngelaksanayang Gamia









က။ ဟူဟူကွယ်ဟူရီ၊ ဟူကွယ်ကွယ်ဟူရီ။

ka. Tutug kambuhan, Abulan Pitung Rahina.

သ။ နိဂင်္ဂါစာရီ။

da. Nigang Sasihin.

ဟ။ ပဝိတရ်ရီ၊ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

ta. Pawetuan/oton/odalan (Nem Sasih ).

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

sa. Tutug kelih (ngeraja wadone, ngembakin lanange)

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

wa. Ngempugin Tumbuh Gigi.

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

la. Tanggal Gigi / maketus.

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

ma. Matatah /Mapandes.

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

ga. Mawiwaha / Masakapan.

မ။ ဟူဟူကွယ်ဟူရီ၊ ဟူဟူကွယ်ဟူရီ။

ba. Mawinten.

ဤဥပသကာဥပသကာဟိန္ဒူနိဗ္ဗာန်ဥပသကာဥပသကာ

(3) Upacara upakara inucap kamargiang Nista, Madya, Utama

ဤဥပသကာဥပသကာဟိန္ဒူနိဗ္ဗာန်ဥပသကာဥပသကာ

Manut Sastra Agama, Dresta lan Pararem.

၁။ ပုဂံဘုရားရှိရာကမ်းရိုးတန်းတို့ကို ဖြည့်စွက်ပေးရန်

(4) Prade Wenten Rare Medal Kembar inggihan Buncing patut  
ကောဇာယာဝရီရာကမ်းရိုးတန်းတို့ကို ဖြည့်စွက်ပေးရန်  
Katampenin sakadi patut manut Parikrama Upacara Upakara  
ကောဇာယာဝရီရာကမ်းရိုးတန်းတို့ကို ဖြည့်စွက်ပေးရန်  
Nganutin Sastra Agama, Dresta Lan Pararem Druwene tur Krama  
ဟိန္ဒူဘာသာရေးပညာပေးရန်

Inucap Patut Mapahayu Raga.

ပုဂံဘုရားရှိရာ

Palet 5

ဟိန္ဒူဘာသာရေး

Indik Bhuta Yadnya

ပုဂံဘုရားရှိရာ

Pawos 37

၂။ နေရာယူရာကမ်းရိုးတန်းတို့ကို ဖြည့်စွက်ပေးရန်

(1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi  
ကောဇာယာဝရီရာကမ်းရိုးတန်းတို့ကို ဖြည့်စွက်ပေးရန်  
Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

၅။ ဥပဿာပကျေကလ်ကိမ်ပပုဗ်ဗျိက :

(2) Upacara Pabiakala ring Sarwa Prani luire :

ဟ။ ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိက

ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara

၅။ ဗာဗျိကလ်ကိမ်ပပုဗ်ဗျိက

Kliwon Wariga).

၆။ ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိက

na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara

၅။ ဗာဗျိကလ်ကိမ်ပပုဗ်ဗျိက

Kliwon Uye).

၇။ ဥပဿာပကျေကလ်ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိက

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

၈။ ဥပဿာပကျေကလ်ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိက

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

၅။ ဗာဗျိကလ်ကိမ်ပပုဗ်ဗျိက

kawastanin Macaru.

၉။ ပဿာပကျေကလ်ကိမ်ပပုဗ်ဗျိကလ်ကိမ်ပပုဗ်ဗျိက

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

၅။ ဗာဗျိကလ်ကိမ်ပပုဗ်ဗျိက

kadi ring sor puniki :

ဟ။ ၄၈၈၅

ha. Eka Sata

က။ ပက္ခိမဗေ။

na. Panca Sata

ခ။ ပက္ခိမဗန္ဓကိ။

ca. Panca Sanak

ဂ။ ပုဖိဂေ။

ra. Resi Gana.

က။ ပက္ခိမိက္ခိယကိ။

ka. Panca Kelud

ဃ။ ကာလိန္ဒရပဒ။

da. Balik Sumpah.

တ။ တပွဲဒေက္ခိယ။

ta. Tawur Agung.

၅။ မလေပခါကဏိကိဟိရိကောပက္ခိမိက္ခိယပဗ္ဗာနာ။

(5) Sajawaning kadi ring ajeng kawentenang Upacara:

ဟ။ ဗျာဓိကောပက္ခိမိက္ခိယပဗ္ဗာနာပက္ခိမိက္ခိယပဗ္ဗာနာ။

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

က။ ဗလပုပ္ဖိကိကောပဗ္ဗာနာပက္ခိမိက္ခိယပဗ္ဗာနာ။

na. Masapuh-sapuh rikala pacang wali ring Pura.











# ပာဝါဒ

Pawos 41

တရားစာပေကျမ်းစာ =

Tata cara parabian :

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ကိုပုဂ္ဂိုလ်တို့အား ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

Ring Prajuru salanturnya prajuru maritatas, manut tan manut

အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

kakecap parabiane.

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

(2) Pamargin papadikan manut dudonan :

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

1. Kapertama antuk Pasadok.

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

2. Kaping Kalih Mamadik larapan amatra.

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

3. Kaping Tiga Upacara Pebebasan.

ဤစာပေစာပေကျမ်းစာတို့ကို ဖတ်ရှုရန်အတွက် အောက်ဖော်ပြပါအတိုင်း ဖတ်ရှုရမည်။

na. Risampun mapragat raris sang istri kaajak budal ring pakubon



၈။ ကာဟိကွဲတဲာ်ဘာသိန္နိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

na. Kaigumang baos indik pakidih utawi palegayan arep

ကိပုဂံမပကော့ခါဒိဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

ring pasewakan sang ngidih saha dewasa Pakerab kambean

ကိပိကောပါ။

riwekas.

၉။ ကာမိဟူဖါပိပဏ္ဍကမန္တပုဂါပိပုဂံသိန္နိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang,

ကိပုဂံမပကော့ခါဒိဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

Kapatut ngidih anak lanang sane kabaos kategepin kamanggehang

သိန္နိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ။

sentana nyeburin.

၁၀။ ပုဂံသိန္နိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

ra. Prade pejati tan katerima jantos ping tiga, pakrunan

ကာယဲကျဲမကော့ခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ။

kamargiang sakadi patut.

၁၁။ ပုဂံသိန္နိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren

ဟူခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ။

Duaning manut sakadi ring sor :

၁၂။ မာရိကောခါဒိဒုဟူဖါပိပဏ္ဍကမန္တပုဂါ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala



សាលត្តិកាហិប្បវេទនាពិបាក្ខណៈសាសនាហិក្ខន្ធសាស្ត្រិនិ

Selanturnya I Prajuru makelingang panglaksana inucap. Yening

ឈឺក្បាលសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Mamurug Krama inucap kakeninin Pamidanda Manut Pararem

ស្នេហាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

(7) Yening wenten silih sinunggil Krama mamlegandang anak istri,

បាទស្រីប្រុសសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Patut kepalasang, saha Sang mamlegandang inucap patut kadanda

សុខាសាសនា

Manut pararem.

ស្នេហាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

(8) Yening wenten sang lumaksana Mamitra Ngalang ring sajroning

ភូមិសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Desa Pakraman makakalih kapatutang mangda Merabian

សុខាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Yan mamurug wenang kadanda Manut Pararem.

ស្នេហាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

(9) Yening wenten anak istri ring Desa Pakraman Druwene

ស្នេហាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Melaksana Brunaha/ Ngaruntuhang Bobotan/Mespes

ស្នេហាសាសនាស្ត្រីនិក្ខន្ធសាសនាសិលាស្នេហាសុខាសាសនា

Belingan /Ngalang Bobotan patut keni Pamidanda Manut



ဝိသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

ring sang rumaos, (Pengadilan Negeri) wasu tinas apadang pamutuse

တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

kabaos nyapian, wawu Prajuru desa nyiarang kawentenannya ring desa

သမားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

saha keni prabeaya manut pararem.

၅။ ဝိသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

(5) Yening palase marabi pada lila, soang-soang patut naur prabea

ပမာဏသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီး

Pasaksi Manut Pararem.

၆။ ဝိသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

(6) Yening tan pada lila sang nedunin palas sane patut naur prabea

ပမာဏသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီး

Pesaksi Pengargan ipun manut Pararem.

၇။ ဝိသိက္ခာပုဒ်တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

(7) Indik palas merabi punika kapikukuh antuk Ilikita/

တရားရုံးကြီးတရားရုံးကြီးတရားရုံးကြီးတရားရုံးကြီး

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ບາບວາສີຳຂຽນ

Pawos 43

ໜ້າໜ້າສາກບາບວາສີຳຂຽນສາກເມັດກິ່ງສາວ

(1) Tata cara palas marabian sakadi ring sor :

ບາ|| ສາວບຸງບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

ສາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

na. Pagunakayan polih pahan pada.

ສາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

warisan kakuasa antuk purusa.

ນາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharma

ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

Guru Rupaka.

ສາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

(2) Prade riwekas sang palas kacihnan adung malih, patut :

ບາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

ha. Ngamargiang pawiwahan malih;

ສາ|| ບາບວາສີຳຂຽນສາກເມັດກິ່ງສາວຍິບເທົ່າ||

na. Kadanda nikel saking palase.





ភាសាស្កាត

NAWAMAS SARGAH

សាមប្តា

SAMAPTA

ហុហាសិរាណ

Pawos 66

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

(1) Awig-Awig puniki kawastanin Awig-Awig Desa Adat Sumberkima.

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

(2) Awig-Awig puniki kamargiang ngawit kasungkemin ring Paruman.

ហុហាសិរាណ

Pawos 67

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

(1) Awig-awig puniki Keparipurnayang Duk Rahina Buda Kliwon

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

Wuku Gumbreg Sasih Sadha , Isaka warsa 1941, Masehi

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

Tanggal 19 Juni 2019 Ring Pura Desa.

ក្រុមប្រឹក្សាភិបាលភូមិភាគកណ្តាលខេត្តស្កាត

(2) Awig-awig puniki kalingga tanganin oleh Kelian Desa




គ្រឹះស្ថានសាខា:

na. Pinaka saksi :

ប៊ីកេស៊ីកេស៊ីកេស៊ីកេស៊ី

Perbekel Desa Sumberkima,



ហ៊ីកេស៊ីកេស៊ីកេស៊ី

I NENGAH WIRTA

មតិកិច្ចសន្យាសហគមន៍ភូមិភាគកណ្តាល

Majelis Desa Adat Kabupaten

ក្រុងប៊ុលេង

Buleleng,

សម្រាប់ភ្នាក់ងារ

Camat Gerokgak,,



ហ៊ីកេស៊ីកេស៊ីកេស៊ី  
I DEWA PUTU BUDHARSA



មហាស្ថានសាខាស៊ីកេស៊ីកេស៊ីកេស៊ី

MADE JUARTAWAN, S.STP. MM

គ្រឹះស្ថានសាខាស៊ីកេស៊ីកេស៊ីកេស៊ី

NIP.198006102000121001.

នា ឥតម្តងបមិស្សន្តរា

ca. Maka murdha pamikukuh.

មិកេហ្វូមិដាត្រីបុរិសហេត្តាគិៈ

Mengetahui dan Telah Dicatatkan :

រាវាវាវាវាវាវា : កក ហេត្តាគិ ក្នុងករណី


Reg. Nomor : 11 Tahun 2019.

ហេត្តាគិ : ក្នុង ក្រុង ក្នុងករណី

Tanggal : 20 Juni 2019.

ឧបទ័រក្សាបុរិស

BUPATI BULELENG



បុត្រាឧក្សាសិក្សាឧត្តមស្រី

PUTU AGUS SURADNYANA.ST